

| စဉ် | အကြောင်းအရာ | စာမျက်နှာ |
|-----|---|-----------|
| ၁။ | အမှာစကား | ၇ |
| ၂။ | စေတနာစကား | ၁၂ |
| ၃။ | အားလုံး အားလုံး အေးဆေး (ခင်ဗျားဘယ်မှာလဲ) | ၁၃ |
| ၄။ | လူတွေရဲ့ စိတ်အခြေအနေ | ၁၈ |
| ၅။ | လာထား အာဘွား (၁) | ၂၅ |
| ၆။ | အားလုံး အားလုံး အေးဆေး ၂ | ၃၀ |
| ၇။ | အဆိုးတွေပြီးတော့ ဘာလာမလဲ | ၃၉ |
| ၈။ | တစ်ခုခုတော့ ဖြစ်လာနိုင်ပါတယ် | ၄၂ |
| ၉။ | ရေစုန်မျှောပြီး စိုးစိုးမြုပ်သွားလိမ့်မယ် | ၄၈ |
| ၁၀။ | အသုံးမကျဘူးလား | ၅၁ |
| ၁၁။ | ကိုယ့်ကိုယ်ကို လေးစားမှု | ၅၄ |
| ၁၂။ | အတိတ်က အမှားများ | ၅၇ |
| ၁၃။ | အကောင်းဖက်ကကြည့်ပါ | ၆၅ |
| ၁၄။ | ဘာမဆို ရယ်ရယ်မောမောနဲ့လုပ်ပါ | ၆၈ |
| ၁၅။ | စကားပြောမလောနဲ့ | ၇၁ |
| ၁၆။ | တိုးသာတိုး | ၇၅ |

| စဉ် | အကြောင်းအရာ | စာမျက်နှာ |
|-----|---------------------------------------|-----------|
| ၁၇။ | တစ်ခုခုကို စလုပ်ပါ | ၇၉ |
| ၁၈။ | အရှုံး၏တန်ဖိုး | ၈၃ |
| ၁၉။ | လမ်းဆုံး | ၈၇ |
| ၂၀။ | မတတ်နိုင်တော့ဘူး | ၉၈ |
| ၂၁။ | အလုပ်လက်မဲ့များသို့ | ၁၀၁ |
| ၂၂။ | မောပန်းနေပြီလား ဒါဖြင့် ဘာလဲ | ၁၀၅ |
| ၂၃။ | ခန်းနားသော လူ့ဘာမည များ | ၁၁၂ |
| ၂၄။ | ရှိတဲ့နေရာက စတင်ပါ | ၁၁၆ |
| ၂၅။ | ဘဝရဲ့ လှေကားများ | ၁၂၀ |
| ၂၆။ | အရွယ်ကောင်းတုန်း | ၁၂၆ |
| ၂၇။ | အိုခြင်းတရား ဘယ်ကစတာလဲ | ၁၃၁ |
| ၂၈။ | မျှော်လင့်ခြင်းနဲ့ စိတ်ရဲ့အင်ပါယာများ | ၁၃၅ |
| ၂၉။ | ရ . သုံး . စု . ပေး | ၁၄၃ |
| ၃၀။ | တိုးတက်အောင်မြင်လိုစိတ် | ၁၄၉ |
| ၃၁။ | အရည်အချင်းပြည့်ဝသောလူ | ၁၅၅ |
| | နှင့် အခြားစိတ်ခွန်အားဖြည့်စာစုများ | |